

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

၏

မူဝါဒ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၆ ရက်

နေပြည်တော်

နိဒါန်း

၁။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတက်မှုစီမံကိန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် မဏ္ဍိုင်(၁)၊ ပန်းတိုင်(၁)၊ မဟာဗျူဟာလုပ်ငန်းစဉ် ၁-၄-၂ နှင့်အညီစံချိန်စံညွှန်းနှင့် ကိုက်ညီသော ရ/သုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် ငွေစာရင်း စစ်ဆေးခြင်း လုပ်ငန်းအဆင့်ဆင့်တွင် လွှတ်တော်၏ ကြီးကြပ်ထိန်းကျောင်းမှု မြှင့်တင်ခြင်း ဖြင့် အစိုးရကဏ္ဍပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံတိုးမြှင့်ရန် အတွက် ပေါင်းစပ်ညှိနှိုင်း၍ မဟာဗျူဟာကျသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

မူဝါဒ

၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မူဝါဒများမှာ ဥပဒေနှင့်အညီ စစ်ဆေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်မှုများကို အားပေးခြင်း၊ ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်ခြင်းနှင့် ပကတိအခြေအနေများအား မှန်ကန်စွာဆန်းစစ်သုံးသပ်ပြီး ထိရောက်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။

ရည်မှန်းချက်များ

၃။ စစ်ဆေးရေး လုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများ နှင့်အညီဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာစံများကို အခြေပြုသည့် စစ်ဆေးရေးလက်စွဲ

များ၊ လမ်းညွှန်များပေါ်ထွက်လာရေး၊ ပြောင်းလဲလာသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ငြိမ်းခြင်း၊ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ဆေးရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအစီအမံများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ရည်မှန်းချက်များချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

မဟာဗျူဟာလုပ်ငန်းစီမံချက်

၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရည်မှန်းချက်များကို ရရှိစေရေးအတွက် မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ကို ရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၁/၂၀၁၈) သို့တင်ပြ၍ ခွင့်ပြုချက်ရယူခဲ့ပါသည်။ အဆိုပါစီမံချက်အရ ၂၀၁၈ခုနှစ်နှင့် ၂၀၁၉ ခုနှစ် အတွက် လုပ်ငန်းဆောင်ရွက်မှုစီမံချက် (Action Plan) အားရေးဆွဲထားရှိပါသည်။

၅။ ယင်း Action Plan အရ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်စံများ (ISSAI)ကို အခြေခံသည့် စစ်ဆေးရေးလက်စွဲများ ရေးသားပြုစုခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ ရှေ့ပြေးစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ (IPSAS) သတ်မှတ်ပြဋ္ဌာန်းနိုင်ရေးနှင့် လိုက်နာကျင့်သုံးနိုင်စေရေးအတွက် Training Material များပြုစုခြင်း နှင့်သင်တန်းများတွင် ထည့်သွင်းသင်ကြားခြင်း၊ ဌာနတွင်းစာရင်းစစ်ဌာန တိုးတက်အောင်ဆောင်ရွက်ခြင်း၊ Quality Assurance

Review လမ်းညွှန်ထုတ်ပြန်ရန် ခေတ်မီစစ်ဆေးရေးပညာရပ်များ အားဆင့်ပွားသင်တန်းများပို့ချခြင်း၊ e-Government စနစ် အကောင်အထည်ဖော်ရန် ရုံးတွင်း ICT Related သင်တန်းများ စဉ်ဆက်မပြတ်စီစဉ် ဆောင်ရွက်ခြင်း၊ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို နိုင်ငံတကာလုပ်ထုံး လုပ်နည်းများနှင့်အညီ ပြုစုရေးသားထုတ်ပြန်နိုင်ရန် စိစစ်သုံးသပ်မှုပြုလုပ်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၊ အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI)၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) အဖွဲ့အစည်းများ၏ လုပ်ရားမှုများတွင် ပါဝင်ခြင်းတို့ကို စီမံချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

လုပ်ငန်းစဉ်များ

၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ပြည်ထောင်စုစာရင်းစစ်ချုပ်ငြိမ်းခြင်း ပုဒ်မ- ၅ အရ နိုင်ငံတော်၏ အရအသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကို စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရန် နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်အား ခန့်ထားသည့်အတွက်* နိုင်ငံတော်အရ

- အသုံးစာရင်းများနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကိုစစ်ဆေးခြင်း၊
- (ခ) အစိုးရအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ်တစ်နှစ် အတွင်း လုပ်ငန်းဆောင်ရွက်မှုများသည် နိုင်ငံတော်နှင့် ပြည်သူ့အတွက် မည်သည့် အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှုရှိသည်ကို စိစစ်သုံးသပ်နိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးအစီရင်ခံခြင်း၊
 - (ဂ) ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့် အညီ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း (Financial Audit)၊ လိုက်နာမှုစစ်ဆေးခြင်း (Compliance Audit) ၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း (Performance Audit) များဆောင်ရွက်ခြင်း၊
 - (ဃ) Risk Based Audit ဖြစ်သည့် စာရင်းစစ်များထံ တင်ပြလာသည့် ဘဏ္ဍာရေး ရှင်းတမ်းများတွင် ကွဲလွဲစွာဖော်ပြမှု၊ လွဲမှားစွာဖော်ပြမှု ၊ သတ်မှတ်ချက်များကို မလိုက်နာမှုများသည် မသမာမှုများကြောင့် လွဲမှားမှုများရှိနိုင်ကြောင်း ၊ စာရင်းစစ်အန္တရာယ်ရှိနိုင်ကြောင်း အမြင်ဖြင့်လည်း ချဉ်းကပ်စစ်ဆေးခြင်း၊
 - (င) စစ်ဆေးမှုလုပ်ငန်းများကို လွတ်လပ်စွာစစ်ဆေး တင်ပြအစီရင်ခံခြင်း၊

- (စ) စစ်ဆေးရမည့် အဖွဲ့အစည်းတစ်ခုချင်းစီ၏ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းနှင့်စာရင်းများကို စစ်ဆေးနိုင်သည့် အချိန်ကာလနှင့် ဝန်ထမ်းအင်အား အကန့်အသတ်တို့ကြောင့် ရာနှုန်းပြည့် စစ်ဆေးရန် အခက်အခဲရှိသဖြင့် ၎င်းအဖွဲ့အစည်းများ၏ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုစနစ်အားလေ့လာ၍ စစ်ဆေးရန်လိုအပ်သည့် အတိုင်းအတာပမာဏကို ကောက်နုတ်ရွေးချယ်စစ်ဆေးခြင်း၊
- (ဆ) ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းထားသော အမျိုးသားစီမံကိန်းဥပဒေ၊ ပြည်ထောင်စုအခွန်အကောက်ဥပဒေတို့၏ အကောင်အထည်ဖော်မှုအခြေအနေ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအပေါ် အကောင်အထည်ဖော်မှုအခြေအနေများကို စစ်ဆေးခြင်း၊
- (ဇ) အစိုးရ၏ ကြွေးမြီနှင့် စပ်လျဉ်းသောဆောင်ရွက်ချက်များကို ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ထိရောက်စွာ ဆောင်ရွက်မှုရှိမရှိနှင့် ကြပ်မတ်ကွပ်ကဲမှုရှိမရှိ စစ်ဆေးခြင်း၊
- (ဈ) EDP-Electronic Data Processing Audit၊ IT Audit၊ Environmental Audit ကိုတိုးချဲ့စစ်ဆေးရန် စီစဉ်ခြင်း၊
- (ည) ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် တာဝန်များကို ဆောင်ရွက်ခြင်း၊

- (ဋ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချုပ်ဆိုထားသည့် သဘောတူစာချုပ်ပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။

စီမံရေးရာ၊လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန

မူဝါဒ

၇။ စီမံရေးရာ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၏ မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရုံးအဖွဲ့၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၊ စစ်ဆေးရေးဦးစီးဌာနနှင့်ပြည်ထောင်စုနယ်မြေ အတွင်းရှိ စာရင်းစစ်ရုံးများ အနေဖြင့် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအရ ခွဲဝေရရှိသည့်ခွင့်ပြုငွေများကို အကျိုးရှိစွာ သုံးစွဲရေး၊ ငွေကြေးနှင့် စာရင်းပိုင်းဆိုင်ရာ လုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊
- (ခ) ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ခြင်း၊
- (ဂ) ဝန်ထမ်းများလုပ်ငန်းခွင် စွမ်းရည်အဆင့်မြှင့်တင်ခြင်း၊

- (ဃ) နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် စာရင်းပညာရှင်များ မွေးထုတ်ပေးခြင်း၊
- (င) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးပိုင် ပိုင်ဆိုင်ပစ္စည်းများကို စနစ်တကျစီမံခန့်ခွဲပေးခြင်း၊

ရည်မှန်းချက်များ

၈။ စီမံရေးရာ၊လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) လုပ်ငန်းခွင်ကျွမ်းကျင်ပြီး စွမ်းဆောင်ရည် မြင့်မားသော ဝန်ထမ်းများပေါ်ထွန်းစေရန်၊
- (ခ) ဝန်ထမ်းများ၏ အခြေခံအခွင့်အရေးများကို ခံစားခွင့်ရှိစေရေး စီမံခန့်ခွဲဆောင်ရွက်ပေးရန်
- (ဂ) အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များ မွေးထုတ်ပေးရန်၊
- (ဃ) နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၊အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကျင်းပရန်၊
- (င) IT နည်းပညာ တိုးချဲ့အသုံးပြုရန်၊
- (စ) ကောင်းမွန်သော ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ်ပေါ်ပေါက်စေရေးအတွက်အထောက်အကူပြုရန်၊

လုပ်ငန်းစဉ်များ

၉။ ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဖွဲ့စည်းပုံအား ပြောင်းလဲနေသောခေတ်ကာလနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်မှုနှင့် လိုက်လျောညီထွေရှိရေးအတွက် တိုးချဲ့ပြင်ဆင်မှုကို လိုအပ်သလို စိစစ်ဆောင်ရွက်မည်။
- (ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ ခန့်အပ်ခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ချီးမြှင့်ခြင်း၊ နုတ်ထွက်ခွင့်ပြုခြင်း၊ ရာထူးမှရပ်စဲခြင်း၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ အငြိမ်းစားယူခွင့်ပြုခြင်းစသည့် ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများဆောင်ရွက်မည်။
- (ဂ) ဝန်ထမ်းများလုပ်ငန်းခွင်စွမ်းရည်မြှင့်တင်ရန်လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများဆောင်ရွက်မည်။
- (ဃ) ဝန်ထမ်းများ ဘက်စုံတိုးတက်မှု ရှိစေရေးနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းစံများအား သိရှိဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖိတ်ခေါ်၍သင်တန်းများ၊ ဆွေးနွေးပွဲများဆောင်ရွက်ခြင်းနှင့် ပြည်တွင်း၊ ပြည်ပသင်တန်းများ စေလွှတ်မည်။

ဌာနတွင်း ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်မြှင့်တင်မှုသင်တန်းများဖွင့်လှစ်ပို့ချမည်။

- (င) လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးဌာနအသီးသီးမှ အရာထမ်း၊ အမှုထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်စာရင်းရေး စာရင်းကိုင်သင်တန်းများဖွင့်လှစ်ပို့ချခြင်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီ အစီအစဉ်ဖြင့် ဆောင်ရွက်သည့် သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် စာမေးပွဲများကျင်းပပေးမည်။
- (စ) ရုံးပတ်ဝန်းကျင်စီမံခန့်ခွဲရေး၊ မီးအန္တရာယ်ကာကွယ်ရေး၊ လုံခြုံရေးများဆောင်ရွက်မည်။
- (ဆ) ရုံးအဖွဲ့၊ စစ်ဆေးရေးဦးစီးဌာနနှင့် စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာနတို့တွင် ရုံးသုံးပစ္စည်းများ နှင့် စစ်ဆေးရေးလုပ်ငန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ ထိန်းသိမ်းခြင်းဆောင်ရွက်မည်။
- (ဇ) ဌာနပိုင် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ ပရိဘောဂများ ပြင်ဆင်ထိန်းသိမ်းမည်။
- (ဈ) ဝန်ထမ်းအိမ်ရာနှင့် ဌာနပိုင်အဆောက်အအုံများ၊ သင်တန်းကျောင်းများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်။

- (ည) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် ဒေသစာရင်းစစ်ရုံးများ အချင်းချင်းချိတ်ဆက်၍ စစ်ဆေးရေးလုပ်ငန်းများ၊ စီမံရေးရာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် IT နည်းပညာများ တိုးချဲ့အသုံးပြုဆောင်ရွက်မည်၊
- (ဋ) ဘာသာရပ်ဆိုင်ရာ ဗဟုသုတများ၊ နိုင်ငံတကာဗဟုသုတများ လေ့လာနိုင်ရန်စာကြည့်တိုက်၊ e-liberty များဆောင်ရွက်မှု တွင်အထောက်အကူပြုမည်၊
- (ဌ) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် ဒေသစာရင်းစစ်ရုံးများ လုပ်ငန်းတိုးတက်မှု အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ရုံးအဖွဲ့၊ စစ်ဆေးရေးဦးစီးဌာန၊ တိုင်း/ပြည်နယ်စာရင်းစစ်ချုပ် ရုံးတို့နှင့်ပေါင်းစပ်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပ မည်၊

စစ်ဆေးရေးဦးစီးဌာန

မူဝါဒ

- ၁၀။ စစ်ဆေးရေးဦးစီးဌာန၏ မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
 - (က) ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ နှင့်အညီ စာရင်းစစ်လုပ်ငန်း များအားအရည်အသွေးပြည့်မီစွာဆောင်ရွက်နိုင်စေရန်အောက် ပါပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ပါသည်-
 - (ကက) ၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံချက်နှင့်အညီ နှစ်စဉ် Action Plan များ ရေးဆွဲ ၍ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း၊
 - (ခခ) နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ လိုက်နာဆောင် ရွက်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း၊
 - (ဂဂ) ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲ ခြင်း၌ Oversight Body အဖြစ် ဆောင်ရွက်ခြင်း။
 - (ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ နှင့်အညီ နိုင်ငံတော်၏ အရ/အသုံးစာရင်းများကို စစ်ဆေး၍ နိုင်ငံတော်သမ္မတသို့ တင်ပြသည်နှင့် တပြိုင်တည်း ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အစီရင်ခံ တင်ပြနိုင်ရေး အတွက် ဆောင်ရွက်မည်ဖြစ်ပါသည်။

- (ဂ) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အစိုးရဌာန အဖွဲ့အစည်းများ ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို စစ်ဆေး၍ ပွင့်လင်းမြင်သာစွာ၊ ဓမ္မဓိဌာန်ကျနစွာဖြင့် အစီရင်ခံနိုင်ရေး အတွက် ဆောင်ရွက်မည်ဖြစ်ပါသည်။

ရည်မှန်းချက်များ

၁၁။ စစ်ဆေးရေးဦးစီးဌာန၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ နှင့်အညီ ပြည်ထောင်စု အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရဌာန အဖွဲ့အစည်းများ၏ ငွေကြေး၊ ပစ္စည်းထိန်းသိမ်းမှု၊ စီမံခန့်ခွဲမှု နှင့် စာရင်းပြုစုထိန်းသိမ်းမှုများကို စနစ်တကျစီမံခန့်ခွဲသုံးစွဲမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဘဏ္ဍာရေးစာရင်းများ စစ်ဆေးခြင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ် မှုရှိ/မရှိ စစ်ဆေးခြင်းတို့အပြင် လုပ်ငန်းဆောင်ရွက်မှု စာရင်း စစ်ဆေးခြင်းတို့လည်း တိုးမြှင့်ဆောင်ရွက်ရန်၊
- (ခ) အစိုးရဌာန အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များသည် ပြည်သူ့ဘဏ္ဍာများ လေလွင့်ပြုန်းတီးယိုဖိတ်မှု ကင်းစင်စွာ စွမ်းဆောင်ရည်ပြည့်ဝသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ

ဖြစ်စေရေးကို စာရင်းစစ်ဆေးခြင်းဖြင့် အထောက်အကူပြု ဆောင်ရွက်ပေးရန်၊

- (ဂ) ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုကောင်းမွန်လာစေရေး၊ ပြည်သူ့ဆန္ဒ မျှော်မှန်းချက်နှင့် ကိုက်ညီစေရေးအတွက် “ပြည်သူ့ဘဏ္ဍာ စီမံ ခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဆောင် ပုဒ်နှင့်အညီစစ်ဆေးခြင်းလုပ်ငန်းများကို အရည်အသွေး ပြည့်ဝ စွာဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု တိုးတက် ကောင်းမွန် အောင်ထိန်းကျောင်း ဆောင်ရွက်ပေးရန်၊
- (ဃ) နိုင်ငံပိုင်ကဏ္ဍဘဏ္ဍာရေး အစီရင်ခံခြင်းနှင့် စစ်ဆေးခြင်းတို့ကို နိုင်ငံတကာစာရင်းစံ၊ နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ ဖြစ်စေရေး အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ချမှတ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်ပေးရန်၊

လုပ်ငန်းစဉ်များ

၁၂။ စစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါ သည်-

- (က) အစိုးရဌာနအဖွဲ့အစည်းများ၏စာရင်းနှင့်လုပ်ငန်းများကို ပုံမှန် စစ်ဆေးနိုင်ရန် ဘဏ္ဍာရေးနှစ်အလိုက် နှစ်ပတ်လည်စစ်ဆေး ရေးစီမံချက်၊ သုံးလပတ်စစ်ဆေးရေး စီမံချက်များရေးဆွဲ၍ စစ်ဆေးရေးလုပ်ငန်းများကို မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ

ဆောင်ရွက်လျက်ရှိပြီးစစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့် အညီတင်ပြဆောင်ရွက်မည်၊

- (ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်၏လမ်းညွှန်မှုများဖြင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၊ နေပြည်တော်စာရင်းစစ်ရုံး၊ ဒေသစာရင်းရုံးများနှင့် စစ်ဆေးရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်၊
- (ဂ) အစိုးရအဖွဲ့အစည်းများ၏ နှစ်ချုပ်စာရင်းများ စစ်ဆေးရာတွင် ပုဂ္ဂလိက (ပြည်တွင်း/ပြည်ပ) ကုမ္ပဏီများနှင့်ဖက်စပ်လုပ်ကိုင်ခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများမှ နိုင်ငံတော်အတွက် ရရှိခံစားရမည့် အကျိုးအမြတ်ကို အချိန်မှန်၊ မှန်ကန် ပြည့်ဝစွာရရှိစေရေး စစ်ဆေးဆောင်ရွက်မည်၊
- (ဃ) ဘဏ္ဍာရေးစာရင်း စစ်ဆေးခြင်း၊ ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိမရှိ စစ်ဆေးခြင်းများကိုတည်ဆဲဘဏ္ဍာရေးစည်းမျဉ်း၊ သတ်မှတ် လုပ်ထုံးလုပ်နည်းများ၊ စာရင်းကိုင်စံ၊ စာရင်းစစ်စံများနှင့်အညီ ဆောင်ရွက်မည်၊
- (င) နိုင်ငံခြားချေးငွေ/ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများကို ပြည်ထောင်စုဝန်ကြီးဌာန / အဖွဲ့အစည်းများက ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီစစ်ဆေးပေးရန် မေတ္တာရပ်ခံလာပါက စစ်ဆေး၍ အစီရင်ခံစာများ ထုတ်ပြန်ခြင်းကို ဆောင်ရွက်မည်၊

- (စ) မြန်မာနိုင်ငံတွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအတွက် အစီရင်ခံစာများ ထုတ်ပြန်နိုင်ရန်အတွက် သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့အစည်းများ၏ အချက်အလက်များကို ထပ်ချပ်စစ်ဆေးမှုများ ဆောင်ရွက်ပေးရန် ညှိနှိုင်းလာပါက ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်၊
- (ဆ) လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း (Performance Audit) ဆောင်ရွက်နိုင်ရန်ဝန်ထမ်းများအရည်အချင်းနှင့် လုပ်ငန်းများကျွမ်းကျင်မှုရှိစေရေး လိုအပ်သည့် နည်းပညာအကူအညီများ၊ Information Technology တိုးချဲ့/တိုးတက်အသုံးပြုနိုင်မည့် အစီအစဉ်များ ဆောင်ရွက် အကောင်အထည်ဖော်နိုင်ရေးရုံးအဖွဲ့၊ စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာနတို့တွင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်၊
- (ဇ) စစ်ဆေးရေးလုပ်ငန်း စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတကာစာရင်းစစ်စံများနှင့်အညီ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် သင်တန်းများ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းများကို ရုံးအဖွဲ့၊ စီမံရေးရာလေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မည်၊

- (ဈ) IT Strategy များချမှတ်၍ စစ်ဆေးရေးဝန်ထမ်းများအား IT ဆိုင်ရာဗဟုသုတများတိုးပွားလာစေရေးအတွက် IT သင်တန်းများဖွင့်လှစ်ခြင်း၊ IT Audit အတွက် Audit Software များအသုံးပြုဆောင်ရွက်နိုင်စေရေး အစီအမံများအား ရုံးအဖွဲ့ ၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဦးစီးဌာနတို့နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်။
- (ည) E-Government စနစ် အကောင်အထည်ဖော်ရေးတွင် ပါဝင်ဆောင်ရွက်သွားမည်။

